

Daniels bok – etthundrafemtioett

Njoon Toñ ñeel Kër Yàlla gi: Ubbitey Kumpay Njëmeek Jokkoo bu ci nekk diggante Yàlla ak nit ki

Jeff Pippenger
2024-03-22

ሁለቱ በትሮች አንድ ቤተ መቅደስ እንዲሆኑ ተቀላቀሉ። አርባ ስድስት ያህል መቅደሱ ምልክት ሲሆን፣ የሰሜናዊውን መንግሥት ምርኮኝነት ከደቡባዊው መንግሥት ምርኮኝነት የሚለየውም አርባ ስድስት ዓመት ነው። በዘመኑ ፍጻሜ በ1798 የመቅደሱና የሠራዊቱ መረገጥ በተፈጸመ ጊዜ፣ ሁለቱን በትሮች ወደ አንድ ቤተ መቅደስ የሚያቀላቅለው አርባ ስድስት ዓመት ነው። ከ723 ዓ.ዓ. እስከ 677 ዓ.ዓ. ድረስ ቤተ መቅደሱ ፈርሶ ነበር እና ተረግጦ ነበር። በ1798 መረገጡ አበቃ፣ እና በ1844 ድረስ ቤተ መቅደስ ተገንብቶ ነበር። በዚያም አንድ ሕዝብ ሆነው፣ በአንድ ንጉሥ ሥር እንዲኖሩ፣ እና ለዘላለም ከኃጢአት እንዲቆሙ ተወስኖላቸው ነበር። ያ እቅድ ነበር፤ ነገር ግን የ1863 ዓመቱ ዓመፅ እቅዱን ወደ 2001 ገፋው።

Pols draudzi identificē kā miesu, bet Kristu kā galvu, un Pols lieto miesu kā simbolu flesh. Flesh un body Polam ir savstarpēji aizstājami jēdzieni.

Tak, haddii aad sida jidhka u nooshihiin, waad dhiman doontaan; laakiin haddii aad Ruuxa ku dishaan falimaha jidhka, waad noolaan doontaan. Rooma 8:13.

Mbeti wa asoredan a oye onipa no gyina Onyankopon asoredan no mbeti so. Nipadua no, a eye Asore no, ne honam no hyia wo ankorankoro biara asoredan mu. Wo ankorankoro biara asoredan mu no, adwene no ne ti, na nipadua no ne honam.

Hlaycu yeqas katol ho dangih, rih miq lop na body, rih miq lop na flesh, adang rih miq lop na bones. Raq dang cu a pa nih a nu kha a ceih takin, a nupi he a pehtlai lai, cun an pahnih cu flesh pakhat an si lai. Hi hi thuhla nganpi a si: asinain, kei cun Khrih le biakinn kongah ka chim a si. Ephesians 5:30–32.

Ang templo na ipinag-uutos kay Juan na sukat in, nang ang pagtunog ng ikapitong anghel ay nagmarka ng pasimula ng gawain ng pagwawakas sa hiwaga ng Diyos, ay ang templo ng Diyos; ngunit ang templo ng tao ay nilikha ayon sa larawan ng templo ng Diyos. Ang mga ito ay mga sagisag na maaaring pagpalitin. Si Moises ay nasa bundok sa loob ng apatnapu't anim na araw nang ipakita sa kaniya ang hulwaran na dapat niyang gamitin sa pagtatayo ng tabernakulo sa lupa. Ang hulwaran ay kinuha mula sa tempong makalangit.

Քրիստոսը երկնային տաճարն էր՝ մարմնով հայտնված, և Նա երկնայացունւմ է մարդկային տաճարի օրինակը, որովհետև մարդիկ ստեղծվեցին Նրա պատկերով: Այդ պատճառով մարդկային տաճարի օրինակը երկնայացունւմ է քառասունվեց քրոմոսոմներով:

लम्पिेकलू तीरूकूतरीशेन रीतीयाक ओनूतूकूकूँओनूतू
माहूरीकूकूँओलूतूकूकूवयायाक उलूँओनू. ओकूयायालू, यओवाओनू
अलूकूकूम्पडलू सओलूलूप्पडूडू ओलूयम्, वओलूीतूतूलूमलूनूरी इरओणूडू,
अहूकूओलूओ मडूडूमओ कओणूणूडूतूकू इरूणूतूतू. मूतलू अहूओ मओनूीतू

«ជាចុះនឹងនាក់ជួបបុរសនឹងសចេកុតិទុក្ខខព្យាយាមដោយឥតចាំបាច់។
ពួកគេបង្កើតនីតិរបស់ខ្លួនចេញពីព្រះយស្មើ ហើយផ្ទុះទៅលើខ្លួនឯង។
ពួកគេធ្វើឲ្យការលំហកត្វភាពមើលទៅដ៏ឡើង
ហើយនិយាយតែអំពីសចេកុតិហាក់ទឹកចិត្ត។ ពួកគេមានទោសពីបទអំពើហិង្សាដ៏ធំ
គឺការគំរាមកំហែងដោយឥតចាំបាច់ចំពោះការរៀបចំដោយព្រះហស្តគន្ធាព្រោះ
ព្រោះអ្វីៗទាំងអស់ដដែលៗនឹងមាន និងដដែលៗជា យើងជំពាក់ព្រះ។
ទ្រង់បានប្រទានសមត្ថភាពដល់យើង ដលៃ ក្នុងកម្មវិធីមួយ
មានលក្ខណៈស្រដៀងនឹងអ្វីដែលទ្រង់ផ្ទាល់មាន;
ហើយយើងគួរតែខិតខំប្រឹងប្រែងដោយអស់ពីចិត្ត
ដើម្បីបរិភោគផលសមត្ថភាពទាំងនេះ មិនមែនដើម្បីបង្កគាបចិត្ត
និងលើកតម្កល់ខ្លួនឯងទេ ប៉ុន្តែដើម្បីបង្កើតតម្កល់ខ្លួនឯង។»

“Biz aqılımızdñ Qudayğa degen adaldıqtan aynıtına jol bermeuimiz kerek. Mäsih arqlı biz bāxtlı bola alamız jāne solay boluımız da kerek, sonday-aq öz-özın meñgeru ādetterin qalıptastırımız kerek. Tipti oylar da Qudaydñ erkine bağındırılwı, al sezimder aqıl men dinnñ baqlawında boluwı tiis. Bizge qıyal eşbir tejeusiz jāne tärtipke salusız öz betinşe şapqılap жүrui üşin berilmegen. Eger oylar qate bolsa, sezimder de qate boladı; al oylar men sezimder qosılğanda adamnñ adamgerşilik minezi qalıptasadı. Eger biz Mäsihşi retinde oylarımız ben sezimderimizdi tejeu bizden talap etilmeidi dep şeşsek, onda zūlım perişterdñ ıqpalına tüsip, olardñ qatısın da, baqlawın da şaqıramız. Eger biz öz āserlerimizge berilip, oylarımızdı küdik, senimsizdik jāne nalıw arnasına jibersek, biz bāxtsiz bolamız, al ömirimiz sätsizdikpen ayaqталadı.” Review and Herald, 1885 jılğı 21 säwir.

مل مووتاهكئپ ممئى یتهلصخ. ناکهتسهه و ریب ینووبشهبواه مل مووتاهكئپ تهلصخ ىقالخهئ یناکهه ریب رهگهئ و ،هه یرتزرهب متشورس وهئ کشئم ؛رتزرهب ىکئتشورس و رتمزن ىکئتشورس متشورس وهئ کشئم مک هه وهئ رهبل شممهئ .نبهه زوریپ نامشیناکهتسهه ،نئربکب زوریپ کشئم مک ”منازئه“ وهئ .ننئدکئپ ممئى ىیتهه اقمورم وهكئپ یتشورس وود ول هه رهکلؤرتنؤک هزهب ،”یتههه“ حیسهم ”من اوهئ لمل نموئشواه“ ”کههه مدار ات“ ،نوارک نیازی د ادن امنووب مل کئشهب کهو ؤب نیب وود نام وهه ىزؤسلد هب“ متسئوئپ و ،نئوارک تسوورد وهئ ىهنئو رهسل ممئى مکنوچ ”منازئه“ وهئ ”ینادیپشهمگ

'Sir ti lga' ga mhan ti lii ti ngamnu' ga'tha' ti ra' alhak, o ti u'ñi' ga mna'ñi' gi hmanu, la judgement, memory, conscience, ne ga ra' mda' ga xkwe, ti will.

“Miang te lo ngui leng leng, ‘God hnenah kei mahmah ka pehkhiang dawng in engtin nge ka tih ang?’ Nangmah hi Amah hnenah pek duh i; nimahsela, moral thiltihtheihna lamah na chak lo a, doubt salah awm in, na nun sual thil tihdan ngaihsan tawh uk in na awm. Na tiamte leh na relna te chu puihriat sawi ang mai an ni. Na ngaihtuahna te, na thinlung chhukna te, na duhna te chu na uk thei lo. Na tiam bawhchhiat tawh, na thuthlung hloh tawhte hriatna chuan nangmah dikna chungah rinawmna a tihchak lo va, God chuan nangmah a lawm thei dawn lo tih ngaihtuahna a pe che; nimahsela, beidawn tur a ni lo. Nangman hriat tur chu duhthlan thiltihtheihna tak chu a ni. Hei hi mihring nihna chhunga thuneitu thiltihtheihna, relna siam theihna emaw, duhthlan theihna emaw chu a ni. Engkim hi duhthlan dik taka hmanah a inngnat a ni. Duhthlan theihna chu Godin mihringte a pe a; anmahni’n an hman tur a ni. Na thinlung chu na thlak danglam thei lo, nangmahmah in a hmangaihna te chu God hnenah na pe thei lo; nimahsela, Amah rawngbawl turin i thlang thei. Na duhthlan chu Amah hnenah na pe thei; chutichuan Amah chuan A lawmna leh A duh zawng angin duh tur leh tih turin nangmahah a thawh dawn a ni. Chutiang chuan na nihna zawng zawng chu Krista Thlarauvin a uk dawn a; na hmangaihna te chu Amahah an laichin dawn a, na ngaihtuahna te chu Amah nena inrem takin an awm dawn a ni.

«Yaxshilik va muqaddaslikka bo‘lgan istaklar, o‘z o‘rnida, to‘g‘ridir; ammo agar siz shu yerda to‘xtab qolsangiz, ular hech qanday foyda bermaydi. Ko‘plar masihiy bo‘lishga umid qilib va shuni istab yurgan holda halok bo‘ladilar. Ular o‘z irodalarini Xudoga bo‘ysundirish nuqtasigacha kelmaydilar. Ular hozir masihiy bo‘lishni tanlamaydilar.»

«ԶԷ՝ որ կամքի ճիշտ գործադրմամբ ձեր կյանքում կարող է կատարվել լիակատար փոփոխություն: Ձեր կամքը Քրիստոսին հանձնելով՝ դուք միավորվում եք այն

գորության հետ, որ վեր է ամեն իշխանություններից ու գորություններից: Վերևից ուժ պիտի ունենաք՝ ձեզ անսասան պահելու համար, և այսպես՝ Աստծուն մշտական հանձնվելու միջոցով, դուք կարող պիտի լինեք ապրելու նոր կյանքը, այսինքն՝ հավատքի կյանքը»: Քրիստոսին տանող քայլեր, 47, 48:

Ирра адзындзинæд у адамы уæлдæр æрхъуыддзинад — «æмбисонд хъаруы»; æмбисонд та фæцæуы уæд адаймаджы храмы уыцы хайы, кæцы æрвылбон кæны «уæлдæр стырдзинад æмæ хъаруæттæй дæр». Уыцы бынат, кæцы адаймаджы храмы Дæууонадзинад æмæ адаймагдзинады æхсæн цæуы æрвылбонай, уыцы у сывæллæты ныхасы цитадель. Иумæйаг адаймагæн ис йæхи цитадель, æмæ уый кæнæ у Христос ахуыр кæны, кæнæ Христосы æрдæм фыдæбон дүшман.

«Шә Мәсих жан-рухның қалғәсини игилигәндә, инсан уның билән бир болуп қалиду. Вә Мәсих билән бир болған, бирлиғини сақлиған, уни қалбтә тәхткә олтарғузған вә уның әмирлиригә бойсунған киши рәзилның тузақлиридин амандур. Мәсих билән бирләшкән һалда, у өзигә Мәсихның мөһир-шәпкәтлирини жиғиду вә жанларни Уныңа қайтуруш ишида күч-қуввәтни, үнүмдарлиқни вә қудрәтни Рәбкә бегишлайду. Қутқузғучи билән һәмкарлиқ қилиш арқилиқ у Худаниң ишләйдиған вәситисигә айлениду. Андин Шәйтан келип, жан-рухни игиләшкә тиришқанда, у Мәсихның уни қоралланған күчлүк адәмдинму күчлүк қилғанлиқини байқайды.» Review and Herald, December 12, 1899.

رادیر موآب وُب یِکەر مَس یِن ئێل مَب ئِئس ئون یِن امی مَب یِن ئێل مَب. هفۆرم یرزه و لَد ، حۆر یه ی آل حق وهئ
او ه و م ه د ا ئ وُب ن ده ع ی خ اب کمو ، تئ ب ه ن در ک ن ا ئ ژ وُب ی ک ئ ک ا خ م ک تئ ر د م ت پ ن ئ ل مَب . ب ت ئ ئ س ا ن ه د
ن و ک ی ل ی ئ ا ر س ی ئ ل م گ ل ی م ک ن ام ی مَب وُب و ا ر د ن ئ ل مَب ی ک ا خ ی ی ت ه ی ا ر م ن ئون ا د ن ا ش ا پ م ل م ک ، و و ب
ی ن ا ح و ر ی ل ی ئ ا ر س ی ئ وُب م ر ا د و ک ش ه ی ی ن ا ح و ر م ک ا خ وهئ ی ی ت ه ی ا ر م ن ئون ا د ن ا ش ا پ م ل ش ی وهئ و ، د ر ک ه د
ی و م ز م ب ت م ر ا ب م س م ک ن د م د م ن ئ ل مَب وهئ وُب ی ت ه ی ا ش ، ئ ئ ه ر م س ب ل ئ ه ، ن ا ی و و م ه ش م ن ا ی ئ س م ه ئ و ، د ر ک ه د
ب ت و م ک ر م س وهئ ی م ه وهئ کمو ، ن ن ئ ه د ت س م د ه ب ن ت و م ک ر م س ی م ن او وهئ وُب م و ا ر ک ئون

ကာဒင်နှင့် ဧဝတို့သည် အပစ်ပုခွန်ပြုကြသောအခါ၊ သူတို့သည် “ခုနစ်ကာလ” အတွက် ဒေသဥယျာဉ်မှ “ပန္နိကျွာစခေါင်း” ခံခဲ့ရကပြီ။ ထိုနောက် နှစ်ထောင်စု ခုနစ်ခု ပည့်သည့်အခါ မကြေးသည် အသစ်ပျဉ်းခံရကာ ဒေသဥယျာဉ်သည်လည်း ပန္နိလည်တည်ထောင်ခေါ်ငြိမ်းခံရသည်။ ရှေးကုသရလေအမျိုး၏ “ခုနစ်ကာလ” ကပြပန္နိကျွာစခေါင်းကို ကာဒင်နှင့် ဧဝတို့၏ ပန္နိကျွာစခေါင်းအားဖြင့် ပုံဆောင်ကျကြွင်းပြသထားခဲ့သည်။ ပဋိညာဉ်သည် နထိုင်ရန် မမြဲတစွာပေးမည်ဟု ကတိပုပြားပီး ထိုကတိသည် ပန္နိလည်ပျဉ်ပြထားသော ဒေသ၏ ကတိပင် ဖြစ်သည်။ သန်ရှင်းရာဌာနနှင့် စစ်တပ်ကို ခြေဖျက်နှင်းချဲ့ခေါ်ငြိမ်းသည် ကာဒင်၏ အပစ်မှအစပုခွန်သေ လူသားမိသားစုအတွင်း အပစ်၏ တဖည်းဖြည်း တိုးမြင့်လာမှုကို ကိုယ်စားပြုသည်။

[illegible]

Մի վարդապետություն, որի մասին Հովհաննեսն ասում է, թե այնպիսի մոլորեցուցիչ ուսմունքների հավատացողներին նույնացնում է որպես նեո, պնդում է, որ Զրիստոսը երբեք չընդունեց մի մարմին, որը ենթակա էր մեղքի հետևանքներին, որոնք Ադամի մեղքից ի վեր սկսել էին ազդել մարդկային ընտանիքի վրա:

[illegible]

Cuando Cristo resucitó, la Inspiración señala cuidadosamente que entonces tenía un cuerpo glorificado. Su resurrección representó la resurrección de los justos en la Segunda Venida, y es allí donde recibimos la promesa del pacto de un cuerpo nuevo.

Ang kasaugan nga saad, mahitungod sa usa ka yuta nga pagapuy-an, matuman sa bag-ong nahimong kalibutan, sa dihang ang Eden mapasig-uli ug ang “pito ka mga panahon” (pito ka libo ka tuig), ang pagkatibulaag sa katawhan sa unang Adan, matapos na. Ang kasaugan nga saad sa usa ka bag-o ug mahimayaong lawas igahatag sa Ikaduhang Pag-anhi, sa kalit sa pagkapidlat sa mata.

متفهن «ادخ ملع و تمکح و تلود قمع»، نآ رد . ریذپان ایاب تسای عوضوم ، محلتی بناتساد ، « و ، درک ضوع روخآ اب ار نامسآ تخت مکنای رد مدن هتاجن . یراکادف زا ام . 11:33 نایمور . تسای ایاف کدوخ و رورغ . مینامیم تفگش رد ، هلیوطر تان او یح اب ار مدن تسرپ . ناکتشر فینیش نمه . دوب وازی گن اب تفگش . ینتورف زا غا طقف نیای ، همه نیای اب . دتسای ایم موکحم و اروضح رد یناسنا ناسنا بتعی بطن تفریذپ ، دوب هداتسای ندع رد دوح . یهانگیب رد مدآ رگا یتح ، ادخ . رسپ یارب مک هاگنآ ، تفریذپ ار تیناسنا یسیع اما . دوبهم یهانتم انآب یرقت یاین تورف و ریقحت زین درکراک . جیاتن ، مدآ دنزرف ره نوچمه و ا . دوب هدش نواتان هانگ لاس رازه راهچ . هلیوس و برب رشب . لسن ناشن و اینیمز . ناکسای خیرات رد ، دنوب هچ جیاتن نیای مکنای . تفریذپ ار تشارو . گرزب . نوناق یگدنز . منومن و ، دوش کی رش ام یامسوس و و املخ رد ات دمآ ی تشارو نینچ اب و ا . تسای هدش مداد . 48 ، راصعایوزرآ . » . دنک اطع ام هب ار هانگیب

Kyen abarima bi di asempa no ahwehwede ahorow ho dwuma wie a, saa bere no ara ogye adwene foforo, a ene Kristo adwene no; nanso honam no, anaa senea Paulo nso fre no honam mu suban no, wɔsakra no wɔ Mmae a Eto so Abien no mu. Abode a ewo fam, a eye nkate ahorow no, womma no nnhwere wɔ adwensakra mu. Saa nkate no, a eye abrabɔ suban pa anaa bone no fa bi no, tena ho kosi Mmae a Eto so Abien no. Saa nkate no gyina ho ma adwene ne nkate nhyehyee a ene homon nhyehyee no wɔ abusuabo mu. Eɛsan nso gyina ho ma adwuma a adwenem nnyinaso ne atenska akwan no di, a ene ntini nhyehyee no wɔ abusuabo mu. Nnipa suban a ewo fam no mu nneema nyinaa a wobu no se nkate no, wɔkyekye mu aye akuw mmieniu atitiriw. Nkate no mu biako ne su a yenam yen agyanom ne yen nananom so de baa awosu mu, na nkate ahorow a aka no nso ye su a yede yen ankasa paw so atetew ho.

[illegible]

Jesús “aceptó la humanidad cuando la raza había sido debilitada por cuatro mil años de pecado. Como todo hijo de Adán, aceptó los resultados de la operación de la gran ley de la herencia. Cuáles fueron esos resultados se muestra en la historia de Sus antepasados terrenales. Vino con tal herencia para compartir nuestros dolores y tentaciones, y para darnos el ejemplo de una vida sin pecado.” Con los resultados de cuatro mil años de la operación de la gran ley de la herencia, Jesús siempre mantuvo esas tendencias en sujeción mediante el ejercicio de Su voluntad, y ni una sola vez participó en el cultivo de ningún sentimiento pecaminoso.

Se Yesu tukwalile mubili wa buntu, nga bwe gwali gumanyisibwa mu Adamu ne Kaawa nga tebannayonoona, nga takkiriza ebyava mu bunafu bw'obuntu obwali buzzeewo olw'emyaka enkumi nnya egy'okwonooneka, olwo teyandibadde wa kuwa Kyokulabirako eky'engeri buli mwana wa Katonda gy'asobola okuwangula.

Lan nitutuluy mi ing kayabe nang artikulu ing paniliksik a ini.

[illegible]

[illegible]

tinieblas.” El Deseado de todas las gentes, 117.